



ဆူ-ကွီဖီ,ဟံဉ်ဖီဃီဖီဒီးပုၤမၤတၢ်ဖီတဖၣ်အအိၣ်,

ခဲးသလံးတၢ်ပၤကီၢ်ရၢၣ်လၢမဲလၢဘၣ်အကူတဖၣ် (Melbourne Archdiocese Catholic Schools)

အတၢ်မၤဂ့ၤထီၣ်အတၢ်မၤအတၢ်ဃုသ့ၣ်ညါမၤလိ (MACSSIS): 1 September – 19 September 2025

ကိးန့ၣ်ဒဲးန့ၣ်,ပအိၣ်ပတၢ်တစီၢ်ဖီလၢတၢ်ကကဒိကန့ၣ်ဝဲဒၣ်ပကိၣ်ဖီ,ဟံဉ်ဖီဃီဖီဒီးပုၤမၤတၢ်ဖီတဖၣ်ဒဲးသးတၢ်က
န့ၣ်ပၤမ့ၢ်ပပုၤမၤလိတၢ်အတၢ်ဝဲဒၣ်လၢတၢ်ဒဲးန့ၣ်လီၤ. တၢ်ဟ့ၣ်ကဒါတၢ်ထီၣ်တၢ်ဟံးသးတခါအံၤ အလုၢ်အပူၤ ဒိၣ်နီၢ်မး
ဆူပတၢ်ကူထီၣ်ပသီထီၣ် ဒဲးကိၣ်အပူၤတၢ်တဖၣ်လၢတုၤလီၤတီၤလီၤဒီးဘၣ်တၢ်ဆိၣ်ထွဲအီၤဒီးတၢ်ဃု
သ့ၣ်ညါမၤလိလၢအအိၣ်ဒီးတၢ်အုၣ်သးဒီးတၢ်ဖဲးမၤတၢ်အကျိၤအကွၢ်လၢအဂ့ၤတဖၣ်န့ၣ်လီၤ.

ကျိၤကွၢ်လၢအကါဒိၣ်ဒီးလဲၤအသးဒဲးတၢ်လုၢ်လၢတၢ်ဘျါအသးလၢတၢ်ကဒုးဟံးဃုဒီးထၢဖျိၣ်တၢ်ဂ့ၢ်တၢ်ကျိၤန့ၣ်တၢ်မၤအီၤ
ခီဖျိ **MACSSIS**, Melbourne Archdiocese Catholic Schools ကိၣ်အတၢ်မၤဂ့ၤထီၣ်တၢ်အတၢ်ဃုသ့ၣ်
ညါမၤလိအတၢ်မၤတဖၣ်န့ၣ်လီၤ.

MACSSIS မ့ၢ်တၢ်ဃုသ့ၣ်ညါမၤလိတကလုၢ်လၢအဘၣ်တၢ်သ့ၣ်ထီၣ်တုၢ်လံၤအီၤလီၤဆီဒၣ်တၢ်လၢခဲးသလံးအကူ
တဖၣ်လၢအအိၣ်လၢမဲလၢဘၣ်အပူၤအဂီၢ်ခီဖျိတၢ်မၤလိမၤဒီးအတၢ်မၤစၢၤအတၢ်ဖဲးတၢ်မၤအကရူၢ်တဖၣ်လၢအအိၣ် လၢ
MACS, လၢအအိၣ်ဒီးတၢ်မၤသကိးတၢ်ဃုဒီးပုၤဃုသ့ၣ်ညါမၤလိတၢ်ဖီတဖၣ်လၢအမၤတၢ်ဖဲ Learning First
ဒီးအိၣ်ဃုဒီးတၢ်တဲသကိးမၤန့ၢ်တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးလၢပကိၣ်ခိၣ်တဖၣ်အအိၣ်န့ၣ်လီၤ.

ဖဲ 2025 နံၣ်န့ၣ်, ကိၣ်ဖီ, ဟံဉ်ဖီဃီဖီဒီးပုၤမၤတၢ်ဖီတဖၣ်ဘၣ်တၢ်ကွဲမ့ၢ်အီၤလၢအက ပၣ်ဃုလၢ MACSSIS ခီဖျိ
ပလီၢ်ဟံးယဲၤအပျီၢ်စီၢ်လၢအဘၣ်အဘၢ ဒီးအိၣ်ဒီးတၢ်ပညိၣ်န့ၣ်လီၤ. လီၤအဟံးယဲၤအပျီၢ်စီၢ်အံၤမ့ၢ်တၢ်လီၤလၢပကိၣ်
အခိၣ်အနီၣ်တဖၣ်ကမၤန့ၢ်သ့ၣ်ဝဲဒၣ်တၢ်ဟံးဖျါအတၢ်ကွဲးဖျိလၢတၢ်ကထီၣ်ဝဲဒၣ်ကိၣ်ဖီ, ဟံဉ်ဖီဃီဖီဒီး ပုၤမၤတၢ်ဖီ
အတၢ်ဃုသ့ၣ်ညါတဖၣ်အစၢန့ၣ်လီၤ.

MACSSIS တၢ်ဃုသ့ၣ်ညါမၤလိအပျီၢ်စီၢ်အံၤဘၣ်တၢ်ဒုးလဲၤတရံးအီၤခီဖျိပုၤထုးထီၣ်ဟ့ၣ်တၢ်လၢတဘၣ်ထွဲ
လီၢ်အသးဒီးပဒိၣ် ORIMA Research Pty Ltd န့ၣ်လီၤ. ပျီၢ်စီၢ်အံၤတုၤထီၣ်ဘးတၢ်ဘၣ်တၢ်ဘၢဒီး တၢ်အိၣ်
သဒိၣ်အိၣ်သဒါအတီၤပတီၤလၢအထီၤလၢ အတၢ်ဟံးဖီၣ် သ့ၣ်ဝဲဒၣ်ကိၣ်ဖီဒီးကိၣ်အဂ့ၢ်အကျိၤတဖၣ်န့ၣ်လီၤ.
ကိၣ်လၢအပၣ်ဃုတဖၣ်အိၣ်ဝဲဒၣ်လၢကျိၤကွၢ်လၢ တၢ်ကမၤသီထီၣ်အဝဲသ့ၣ်အတၢ်အိၣ်သဒိၣ်အိၣ်သဒါ အကျဲသနူလၢ
တၢ်ကမၤလီၤတၢ်ကိၣ်အပူၤတၢ်တဖၣ်ဒဲးသး ဘၣ်တၢ်ဒုးသ့ၣ်ညါဒီးဘၣ်တၢ်ဒိသဒါအီၤလၢ လၢပုၤပုၤန့ၣ်လီၤ.

ကိၣ်ဖီတဖၣ်လၢအအိၣ်လၢပကိၣ်အပူၤကဘၣ်တၢ်ဟ့ၣ်အီၤဒီးတၢ်ထီၣ်လီၢ်သးလၢတၢ်ဟံးစုန့ၣ်ကျဲအီၤ,တၢ်လီၢ်ဖဲသရၣ်သမါတ
ဖၣ်ကမၤစၢၤစဲးဆၢတၢ်သံကွၢ်တခါလၢလၢအကအိၣ်ဝဲဒၣ်န့ၣ်လီၤ.ဟံဉ်ဖီဃီဖီ ဒီးပုၤမၤတၢ်ဖီမၤ
ပုၤတၢ်ဃုသ့ၣ်ညါတခါအံၤလၢတၢ်ဆၢကတီၢ်တခါလၢလၢတၢ်ဆၢကတီၢ်သၢန့ၣ်အတီၤပုၤခီဖျိလုးခဲးဒီးတၢ်ခူၣ်
သ့ၣ်နီၢ်ဂံၢ်လၢတၢ်ဆၢလီၤန့ၢ်အီၤခီဖျိအံၤမ့ၢ်န့ၣ်လီၤ. တၢ်ဟ့ၣ်ကဒါတၢ်ထီၣ်တၢ်ဟံးသးန့ၣ်ဖျါ ဝဲဒၣ်တၢ်ဃုသ့ၣ်
ညါမၤလိလၢအပူၤကွၢ်တဖၣ်ဘၣ်တၢ်မၤပုၤအီၤလၢကျိၤကျဲတဘျုးမံၤလၢအဟံးဃုလီၤတံစိစိတဖၣ်ဒီးဟံးယဲၤဘျုးစဲအ
သန့ထံးလၢအလီၤဆီလီၢ်သးတဖၣ်အပူၤန့ၣ်လီၤ. ကိၣ်တဖၣ်ကဟ့ၣ်အါထီၣ်တၢ်ဂ့ၢ်တၢ်ကျိၤဘၣ် ဃး MACSSIS ဖဲတၢ်မၤလိ 2
ဒီး 3 လဲၤတၢ်အကတီၢ်ခီဖျိလီၢ်တၢ်ကစီၣ်တဖၣ်ဒီးပုၤဂ့ၢ်ဝီအမံၤဃုသ့ၣ်တဖၣ်န့ၣ် လီၤ.

ပပုၤတၢ်တဖၣ်ထီၣ်တၢ်ဆိကမိၣ်တဖၣ်န့ၣ်အကါဒိၣ်ဝဲဒၣ်လၢတၢ်ကန့ၢ်ပၤမ့ၢ်ပကိၣ်အံၤဖဲးမၤတၢ်လၢကျဲဒဲးလဲၣ်န့ၣ်လီၤ –
MACSSIS မ့ၢ်တၢ်ဂ့ၢ်တၢ်ကျိၤအဂီၢ်ထံးအခိၣ်သ့ၣ်တခါလၢတၢ်ကန့ၢ်ဝဲဒၣ်တၢ်မၤဂ့ၤထီၣ်ပကိၣ်အတၢ်
ဖဲးတၢ်မၤလၢအကလဲၤဆူညါန့ၣ်လီၤ.

တၢ်ပၣ်ဃုဒဲးလၢန့ၣ်ဘၣ်တၢ်ကွဲမ့ၢ်အီၤ,တၢ်တူၢ်လီၢ်မ့ၢ်အီၤဒီးမ့ၢ်တၢ်မ့ၢ်သးမၤကလီ 100% ပုၤပုၤလီၤ.
တၢ်ဃုသ့ၣ်ညါမၤလိတဖၣ်အံၤတမ့ၢ်တၢ်ဒီးစဲးတခါဘၣ်,တၢ်အံၤမ့ၢ်တၢ်ဒုးပၣ်ဃုအကျဲတဘိလၢတၢ်ကဆိၣ်ထွဲတၢ်မၤလၢပ
မၤလိအီၤလၢတၢ်ကမၤဂ့ၤထီၣ်ပကိၣ်န့ၣ်လီၤ. ပုၤတၢ်ဂၤလၢလီၤအိၣ်ဒီးခဲးယၢ်လၢကသမၤတၢ်ပၣ်ဃု, မ့တမ့ၢ်
ထုးကွၢ်အသးလၢတၢ်ဃုသ့ၣ်ညါမၤလိတခါအံၤအပူၤလၢတၢ်ဆၢကတီၢ်တခါလၢလၢတဘျုးမၤပုၤမ့တ

မှတ်တမ်းပုံစံတင်ပြသည့်ညှိမေးလိတခါအံ့ဝံ့အလီခံနှင့်လီ. ဝံသးစူဒေးသွန်ညှိဘက်ကိုမဲ နမိမှတ်တံအံ့ဒီး
ပန်ဃုာ်လာတင်မေးတခါအံ့အပူဘန်နုာ်တက့ာ်.

နမိအံ့ဒီးအါထီာ်တင်ဂုာ်တင်ကျိနုာ်,ဝံသးစူဆဲးကျိးဘန်ကိုတက့ာ်.

ပုံစံတင်သးတီ



Justin Hilton, ကိုခိာ်